

ပိတ်ဆုံး က၊ <peit hso:> 堵塞, 封锁; လှုံး ~ မူ 交通堵塞 / စီးပွားရေး ~ မူ 经济封锁

ပိတ်ဆုံး နေ့ <peit hson:/ beit hson:> 最后的; ~ လူ 最后一个人 / ~ အပိုင် 最后一段

ပိတ်ဆုံးကျေ က၊ <peit hson: kya:> 落在最后

ပိတ်ဆုံးငါး က၊ <peit hsain:> 笼罩, 弥漫; မြေများ ~ နေသည်။ 雾霭弥漫。

ပိတ်ဇာ နာ <peit za> 桃花, 花边

ပိတ္တာစာ က၊ <peit taw: sa:> (俚)死, 完蛋

ပိတ်ထုံး နာ <beit ton:> 傻子

ပိတ်တုံး နာ <peit tun:> ①泡泡纱 ②用上浆纱线织的一 种粗布

ပိတ်ထိုင်း က၊ <peit htain:> (书)笼罩; 阴沉

ပိတ်ထည် နာ <peit hte> 布匹

ပိတ်နာ နာ <peit na> 痢疾

ပိတ်နှဲ နာ <peit ni> 赤痢

ပိတ်နှဲ နာ <peit nu:> 优质布, 细布

ပိတ်ပါး နာ <peit pa:> 纱布

ပိတ်ပင် က၊ <peit pin> 禁止

ပိတ်ပေါင်း နာ <peit paun:> = ပုဂ္ဂိုင်း

ပိတ်ပိုင်း နာ <peit pain:> = ပိတ်

ပိတ်ပိတ်ဝိုင်း I က၊ <peit peit pein:> 漆黑, 稠密, 浓厚; ထို ညီတိမ်မဲတို့ဖြင့် ~ လျက်ရှိသည်။ 满天笼罩着乌云。 II က၊ <peit peit pein:>透顶; 浓浓地; ~ မှောင်တယ်။ 漆 黑一团。 / သနပ်း ~ ထိုးထားတယ်။ 脸上涂着一层厚 厚的黄香棟液。

ပိတ်ပိတ်သား ကုံး <beit beit tha:> 完全; ~ နားမလည်ဘူး။ 完全不懂。 / ~ မသိဘူး။ 完全不知道。 / ~ ပျောက်ကွု သူးတယ်။ 完全消失。

ပိတ်ပိတ်သည်းသည်း က၊ <peit peit the: dhe:> 严密, 又细又 密; ~ ယက်လုပ်ထားသောအတွက် 织得很厚实的布

ပိတ္တုံး နာ <peit pwe:> 闭幕式; အားကစား ~ 运动会闭幕 式 / ညီလာခံ ~ မိန့်ခိုး 大会闭幕词

ပိတ်ပိုပ် နာ <peit ph-nat> 布鞋

ပိတ်ဖူး က၊ <peit phon:> 弥漫; ပတ်ဝန်းကျင်တွင်လုံးမြှုပ်နှံ လျက်ရှိ။ 四周云雾弥漫。

ပိတ်ဖျင်း နာ <peit phyin> 布

ပိတ်ဖြူး နာ <peit phyu> ①白布 ②白痢

ပိတ်ရွှော နာ <peit ya za> 白色薄棉布; 细薄防水布

ပိတ်ရှုံး I က၊ <peit yan:> (古)阻隔 II နာ <peit yan:> (古)障碍

ပိတ်ဝေး နာ <peit wun:> 带粘液或脓血的粪便

ပိတ်ဝေးကိုက် နာ <peit wun: kait> 痢疾

ပိတ်ဝေးလိုက် က၊ <peit wun: lait> 患痢疾

ပိတ်သားထိုး က၊ <peit tha: hto:> 织补

ပိတ်သည်းပိတ်နည်း က၊ <peit the: peit ni:> (古)节俭

ပိတ်သန်း က၊ <peit than:> (书) = ပိတ်ဆုံး

ပိတ်အနာ နာ <peit a-na> 痢疾

ပိတ်အုပ် နာ <peit out> 布匹

ပုတ် I နာ <pout> ①(装粮的)大箩筐; မျှော်းရုံလုံးကို ~ လောက်ရေးပြောသောလုံးသူသည်နားမလည်။ 把三十三个字母 写得斗大他也看不懂。②[英 pope] 罗马教皇; ~ ရဟန်မင်းကြီး 罗马教皇 ③一种捕鱼具 II က၊ <pout> 拍, 打; ပေါင်ကို ~ နေသည်။ 拍着大腿。/ ပုံးကို ~ တယ်။ 拍着肩膀。/ ကမ်းစ်ကိုလုံးကို ~ တယ်။ 浪拍打着河岸。

ပုတ်ကော် နာ <pout ket> 可盛装64缅箩的粮囤

ပုတ်ခါ က၊ <pout kha> ①拍打, 抖掉(虫子、灰尘等); ဖုန် ကိုလက်ဖြင့် ~ ချေသည်။ 用手拍打灰尘。②拒绝; 推卸

ပုတ်ခတ် က၊ <pout khat> ①拍打 ②(用言语)攻击; သူ ထပါးအား ~ ရှုံးမပြောသင့်။ 不应攻击别人。

ပုတ်ခတ်ပုတ်ခတ် က၊ <pout khat pout khat> 眨巴着眼, 一 眨一眨地; မျက်တောင် ~ လုပ်နေ၏ 眨巴着眼睛。

ပုတ္တာ နာ <pout ta:> [巴]儿子

ပုတ်ပြု၍ I နာ <pout pyat> 包工 II က၊ <pout pyat> 包 干; 总括; ~ လုပ်သည်။ 包工。/ ~ ရောင်းသည်။ 一揽子 出售。/ ~ ငါးရမ်းရှိတော့ခုတ်စေသည်။ 雇包工开荒。/ ~ ကြေး 支付给小包工的钱 / ~ ကြေးစား: 当包工谋生者 / ~ ချေသည်။ 实行包工制。/ ~ စစ် 包工制 / ~ လုပ် ဆန် 包工工资制 / ~ လုပ်ခေါ်သည်။ 领取包工工资。

ပုတ်ပြု၍ဆဲ က၊ <pout pyat hswé:> ①把全部物品买下 ② 包揽运输, 包运

ပတ်ရဟန်မင်းကြီး နာ <pout y-han: min: gyi:> [英・缅 pope + ရဟန်မင်းကြီး] 教皇

ပုတ်သင် နာ <pout thin> 【动】变色龙(蜥蜴类) Chameleon, ~ ဤ 变色龙卵

ပုတ်သင်ခြောက် နာ <pout thin khyaut> 【动】一种变色龙

ပုတ်သင်ညီ နာ <pout thin nyo> ①【动】变色龙(蜥蜴类) ② (喻)应声虫, 唯唯诺诺的人

ပုတ်သင်ပျံး နာ <pout thin byan> 【动】飞蛇 Draco Lineatus (the flying chameleon)

ပုတ်သတ် က၊ <pout that> 虐打, 搏斗

ပုံး I နာ <pout> [巴]①词组 ②标点符号; တခေါ်း ~ 缅文分号; 逗号 / နှစ်ခေါ်း ~ 缅文句号 II မ၊ <pout> [巴]首, 支, 篇; ကျော် ~ 一首诗 / သီချင်းတ ~ 一 支歌 / ဆောင်းပါးတ ~ 一篇文章

ပုတ်ကေးး နာ <pout kh-lei:> 缅文分号, 逗号 “,”

ပုံးကြီး နာ <pout kyi:> 缅文句号“”

ပုံးစံ နာ <pout sat> 【语】合音, 连音, 如将မဟုတ်ဘူး读成မုတ်